

သစ်တောဦးစီးဌာန
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
ပြည်ပသို့တင်ပို့ရန် တရားဝင်သစ်တောထွက် ပစ္စည်းဖြစ်ကြောင်းထောက်ခံချက်ရရှိရန်
ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ

၁။ သစ်နှင့်သစ်တောထွက်ပစ္စည်းများပြည်ပသို့တင်ပို့ရန်အတွက် တရားဝင်သစ်တောထွက် ပစ္စည်းဖြစ်ကြောင်းထောက်ခံချက် (Certificate for Legality of Forest Products) ရယူရန် လိုအပ်ပါသည်။ အဆိုပါ ထောက်ခံချက်ရရှိရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့် မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

- (က) ကုမ္ပဏီမှ ထောက်ခံချက်ထုတ်ယူခွင့်ပြုပါရန်လျှောက်ထားခြင်း
- (ခ) နယ်မြေအလိုက် မြေပြင်စစ်အဖွဲ့မှ တိုင်းတာစစ်ဆေးခြင်း၊ တံဆိပ်ရိုက်မှတ်ခြင်း
- (ဂ) မြေပြင်စစ်အဖွဲ့မှ စစ်ဆေးတွေ့ရှိချက်များအား စိစစ်တင်ပြခြင်း
- (ဃ) စိစစ်မှန်ကန်ပါက ထောက်ခံချက်ထုတ်ပေးခြင်း

၂။ အထက်အပိုဒ်(၁)ပါ ကုမ္ပဏီမှထောက်ခံချက်ထုတ်ယူခွင့်ပြုပါရန်လျှောက်ထားခြင်း အတွက်လိုအပ်သည့် စာရွက်စာတမ်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်-

- (က) မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ အပိုဒ်(၈၇)အရင်း၊ အပိုဒ်(၁၀၄)အရင်း သစ်တောထောက်ခံချက်လျှောက်ထားမည့် ကုမ္ပဏီတာဝန် ရှိပုဂ္ဂိုလ်များစာရင်း (Form XXVI) နှင့် ကုမ္ပဏီအစုရှယ်ယာရှင်များစာရင်း (Form VI) တွင် ဖော်ပြပါရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးမှ လက်မှတ်ရေးထိုးထားသည့် သစ်တောထောက်ခံချက်ထုတ်ယူခွင့်ပြုပါရန်လျှောက်လွှာ၊
- (ခ) သစ်တောထောက်ခံချက်ထုတ်ယူရန် လျှောက်လွှာတင်ခြင်း/ စာရွက်စာတမ်းများ လက်ခံရယူခြင်း/ သက်တမ်းတိုး စာရွက်စာတမ်းများပြန် ထုတ်ယူရန် အစရှိသည့် စာရွက်စာတမ်းပိုင်းဆိုင်ရာကိစ္စများ ဆောင်ရွက်ရန်အတွက် တာဝန်ပေးအပ်မှုမှန်ကန်ကြောင်း ကုမ္ပဏီ၏ (Form XXVI) နှင့်(Form VI) တွင်ဖော်ပြပါရှိသည့် ပုဂ္ဂိုလ်မှလက်မှတ်ရေးထိုးထားသည့် ကိုယ်စားလှယ်လွှဲစာ၊
- (ဂ) ကုမ္ပဏီမှတ်ပုံတင်မိတ္တူ။

- (ဃ) ကုမ္ပဏီ၏ ထုတ်ကုန်/သွင်းကုန်လိုင်စင်မိတ္တူ။
- (င) ကုမ္ပဏီ၏ (Form XXVI) နှင့် (Form VI) မိတ္တူ။
- (စ) မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းဝင်လက်မှတ်မိတ္တူ။
- (ဆ) ကုမ္ပဏီနှင့် ဝယ်ယူမည့်သူ (Buyer) တို့ချုပ်ဆိုထားသည့် Sale Contract မိတ္တူ နှင့် Invoice မိတ္တူ။
- (ဇ) သစ်တောထောက်ခံချက်ထုတ်ယူခွင့်ပြုပါရန်လျှောက်ထားသည့် ပစ္စည်းများ၏ အတိုင်းစာရင်း၊ ဓါတ်ပုံမှတ်တမ်းများ
- (ဈ) ကုန်ကြမ်းသစ်လုံးများအတွက် အထောက်အထားများဖြစ်သည့် မြန်မာ့သစ်လုပ်ငန်းမှထုတ်ပေးထားသည့် ဒီအို (Delivery Order) နှင့် Specification မူရင်း/ သစ်လုပ်ငန်းမှ လွှဲပြောင်းပေးထားသည့် AS + FormD/ သစ်တောဦးစီးဌာနမှ ထုတ်ပေးထားသည့် S2 ဘီလ်မူရင်း၊
- (ည) ခွဲသားဒီအိုများနှင့် ကုမ္ပဏီအမည်တစ်ခုထက်ပို၍ဖော်ပြထားသော ဒီအိုများ ဖြစ်ပါက မြန်မာ့သစ်လုပ်ငန်းနှင့် ချုပ်ဆိုထားသည့် Contract၊
- (ဋ) ကုမ္ပဏီအမည်ပေါက် ဒီအိုမဟုတ်ပါက သစ်တောထွက်ပစ္စည်းစိစစ်ထောက်ခံရေးအဖွဲ့မှ စိစစ်အတည်ပြုထားသည့် နှစ်ဦးသဘောတူ တရားဝင်ချုပ်ဆိုထားသည့် စာချုပ်အထောက်အထားမူရင်း၊
- (ဌ) ကုန်ကြမ်းသစ်လုံးများအား သက်ဆိုင်ရာမြို့နယ်၊ သစ်တောဦးစီးဌာန၏ ခွဲစိတ်ခွင့်ပြုမိန့်၊ အတည်ပြုခွဲသားထွက်ရှိမှုစာရင်း၊
- (ဍ) ကျွန်းသစ်လုံး၊ခွဲသားများအတွက်တိုင်းကျော်ခွင့်ပြုမိန့်၊ မျှောစာမိတ္တူနှင့်ကားတင်အတိုင်းစာရင်းများ၊

၃။ တရားဝင်သစ်တောထွက်ပစ္စည်းမှန်ကန်ကြောင်းထောက်ခံချက်ထုတ်ပေးမည့် လုပ်ငန်းစဉ်များမှာအောက်ပါအတိုင်းဖြစ်ပါသည်-

- (က) ပထမရက်တွင်
 - (၁) ကုမ္ပဏီမှ လိုအပ်သောစာရွက်စာတမ်းအထောက်အထားများဖြင့် လျှောက်ထားတင်ပြခြင်း၊

- (၂) ကုမ္ပဏီမှလျှောက်ထားခြင်းအား ညွှန်ကြားရေးမှူးမှ စိစစ်၍ စစ်ဆေးမိန့် ထုတ်ပေးခြင်း၊
- (၃) မြေပြင်စစ်ဆေးရေးအဖွဲ့မှ နယ်မြေအလိုက် လျှောက်ထားသည့် ကုမ္ပဏီ များသို့ သွားရောက်၍ တိုင်းတာစစ်ဆေးခြင်း၊ တံဆိပ်ရိုက်မှတ်ခြင်း၊

(ခ) ဒုတိယရက်တွင်

- (၁) အထောက်အထား Chain of Custody ကို စိစစ်၍ မြေပြင်စစ်ဆေးရေး အဖွဲ့များ၏ စစ်ဆေးတွေ့ရှိချက်များအား အစည်းအဝေးဖြင့် အတည်ပြု ဆုံးဖြတ်ခြင်း၊
- (၂) အတိုင်းစာရင်းများရေးဆွဲ၍ စစ်ဆေးတွေ့ရှိချက် ဓါတ်ပုံမှတ်တမ်းနှင့်အတူ ညွှန်ကြားရေးမှူးထံ ထောက်ခံတင်ပြခြင်း၊
- (၃) ညွှန်ကြားရေးမှူးမှ သစ်တောထွက်ပစ္စည်းမှန်ကန်ကြောင်း ထောက်ခံချက် ထုတ်ပေးခြင်း၊

၄။ လိုအပ်သောအထောက်အထားစာရွက်စာတမ်းများနှင့် Chain of Custody (CoC) အတွက် အဆင့်တိုင်းတွင် သက်ဆိုင်ရာ မြို့နယ်သစ်တောဦးစီးဌာနမှ စိစစ်အတည်ပြုပေးထား ခြင်းများ ပြည်စုံပါကလုပ်ငန်း တစ်ခုလုံးအတွက် လိုအပ်သည့်အချိန်ကာလ(၂)ရက်အတွင်း သစ်တောထောက်ခံချက်ထုတ်ယူရရှိနိုင်မည်ဖြစ်ပါသည်။

(ခ) လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ဆောင်ရွက်ရသည့် ခန့်မှန်းကြာချိန်နှင့်ကာလ

၁။ သစ်တောထောက်ချက်ရယူရန်အတွက် ခန့်မှန်းကြားချိန်နှင့်ကာလမှာအောက်ပါအတိုင်း ဖြစ်ပါသည်-

	ဆောင်ရွက်သည့်လုပ်ငန်း	အလုပ်ချိန်	ခန့်မှန်းကြာချိန်
ပထမ ရက်	ကုမ္ပဏီ၏ လျှောက်လွှာလက်ခံခြင်းနှင့် အထောက်အထားစာရွက်စာတမ်းများစိစစ်၍ ညွှန်ကြားရေးမှူးမှ စစ်ဆေးမိန့်ထုတ်ပေးခြင်း	(၉:၃၀)နာရီမှ (၁၂:၀၀)နာရီထိ	၂ နာရီ ၃၀ မိနစ်
	နယ်မြေအလိုက် မြေပြင်စစ်အဖွဲ့မှ တိုင်းတာ စစ်ဆေးခြင်း၊ တံဆိပ်ရိုက်မှတ်ခြင်း၊	(၁၂:၀၀)နာရီမှ (၁၈:၀၀)နာရီထိ	၆ နာရီ
ဒုတိယ ရက်	အထောက်အထား Chain of Custody ကို စိစစ်၍ မြေပြင်စစ်ဆေးရေးအဖွဲ့များ၏ စစ်ဆေးအတည်ပြုချက်များအား အစည်းအဝေး ဖြင့်အတည်ပြုဆုံးဖြတ်ခြင်း၊	(၉:၃၀)နာရီမှ (၁၁:၀၀)နာရီထိ	၁ နာရီ ၃၀ မိနစ်
	အတိုင်းစာရင်းများရေးဆွဲ၍ စစ်ဆေးတွေ့ရှိ ချက်မှတ်တမ်းခါတ်ပုံများနှင့်အတူ ညွှန်ကြား ရေးမှူးထံ ထောက်ခံတင်ပြခြင်း၊	(၁၁:၀၀)နာရီမှ (၁၃:၀၀)နာရီထိ	၂ နာရီ
	ညွှန်ကြားရေးမှူးမှ သစ်တောထွက်ပစ္စည်း မှန်ကန်ကြောင်းထောက်ခံချက်ထုတ်ပေးခြင်း၊	(၁၃:၀၀)နာရီမှ (၁၄:၃၀)နာရီထိ	၁ နာရီ ၃၀ မိနစ်
စုစုပေါင်း (၂)ရက်	စုစုပေါင်းခန့်မှန်းကြာမြင့်ချိန်		၁၃ နာရီ ၃၀ မိနစ်

တရားဝင်သစ်တောထွက်ပစ္စည်းမှန်ကန်ကြောင်း ထောက်ခံချက်ထုတ်ပေးမည့်လုပ်ငန်းစဉ်များ

